

မပတုတ်ကွိုင်တတ်ဆါယာ်အတတ်ရၤလီၤသးတဖၣ်

ဒီသၤအၤတၢ်ကသိအကျိၤ တၢ်ဆါအယာ်လၢအရၤလီၤသးသ့ ဒ်အမၤ COVID-19 တၢ် ဆါအသိးန့ၣ်တက့ၢ်.



အိၣ်စီၤစၢၤယာ်လီၤသးဒီး ပုၤအဂၢၤတဖၣ် အစၢၤကတၢၢ် ၆ ခိၣ်ယီၤ (လၢအလၢ်အိၣ်ဝဲ စုၣ်တီၤခံၣ်ဗိယၣ် ယၣ်) န့ၣ်တက့ၢ်.



ယကးဘၢယာ်နကိၣ်ပူၤဒီးထံးရှူဝဲနကူး မ့တမ့ၢ် ကဆဲအခါ, ဒီးစူးကွိုင်နထံးရှူဝဲတယာ်အဖၢပူၤဒီးသ့ ကွိုင်နစုတဘျီယီတက့ၢ်.



နမ့ၢ်အိၣ်လၢကမုၢ်အသိးအကျါအခါ, ဖျီၣ်ယာ်နိၣ်ကျၢ်ဘၢမဲၣ်လၢအပိာ်ဘၢဝဲဒၣ် နနီၣ်ဒီးကိာ်ပူၤ န့ၣ်တက့ၢ်.



တဘၣ်ဖိၣ်လီၤနမဲၣ်ချံ, နါဒ့, ဒီးကိာ်ပူၤတဂ့ၤ.



မၤကဆိၣ်ဒီးမၤသံတၢ်အလူးအယာ် ဝဲတၢ်ဖိတၢ်လၢအလီၤဒီး တၢ်အမဲၣ်ဖဲဒိၣ် လၢတၢ်ထိးဘၣ်ဖိၣ်အီၤခဲ အံၤခဲအံၤအလီၤတက့ၢ်.



မ့တမ့ၢ်ဘၣ်လၢ နဘၣ်လဲၤကူၤစါယါဘျါသးအယီၤ ဝဲနအိၣ် တဆူၣ်တချ့အခါအိၣ်လၢဟံၣ်တက့ၢ်.



သ့ကဆိၣ်နစုဒီး ဆးပုၣ်ဒီးထံးခဲအံၤခဲအံၤ သ့အီၤအစၢၤကတၢၢ်အဖဲးကိး ၂၀ တက့ၢ်.



cdc.gov/coronavirus